



.....

Family
 Reconciliation
 Services (ဟံၣ်
 ဖိဃီဖိတၢ်မၤဘၣ်
 လိာ်ဖိးမံတၢ်မၤစၢၤ)
 ဟံၣ်ဟံၣ်ဖိဃီဖိတပူၤဃီ

.....



Washington State Department of
CHILDREN, YOUTH & FAMILIES



ဟံၣ်ဖိဃီဖိတၢ်မၤဘၣ်လိာ်ဖိးမံတၢ်မၤစၢၤ

ဟံၣ်ဖိဃီဖိတၢ်မၤဘၣ်လိာ်ဖိးမံတၢ်မၤစၢၤ (FRS)

မ့ၢ်ဝဲဒၣ် နီၣ်ကစၢ်တၢ်သးဆူၣ်ဒၣ်ဝဲတၢ်တီၢ်ကျဲၤ လၢအမၤစၢၤ ပုၤသးစၢ်ဒီးဟံၣ်ဖိဃီဖိတဖၣ်လၢတၢ်သဘံၣ်ဘျုးအပူၤ, လၢအဒူးအိၣ်ထီၣ်ပုၤသးစၢ်ဃုာ်ဟးထီၣ်လၢဟံၣ်, တမၤဟံၣ်ထွဲဟံၣ်ဖိဃီဖိတၢ်ဘျုးတဖၣ်, တၢ်စူးကိကသံၣ်မူၤဘျီး မ့တမ့ၢ် တၢ်ဘၣ်ယီၣ်အဂၤတဖၣ်လၢဟံၣ်ဖိဃီဖိအပူၤန့ၣ်လီၤ. FRS အတၢ်ပညိၣ်မ့ၢ်ဝဲ ကပၤဃာ်, မၤဆူၣ်ထီၣ်, မၤဘၣ်လိာ်ဖိးမံဟံၣ်ဖိဃီဖိတဖၣ်ဒီးဒိသဒါ တၢ်ဟံၣ်လီၤပုၤသးစၢ်လၢဟံၣ်အချၢန့ၣ်လီၤ.



တၢ်တီၢ်ကျဲၤ-

- မၤစၢၤပုၤသးစၢ်လၢအသးအိၣ် 12 တုၤ 17.
- ဃုာ်ကွၢ်လၢကဒူးအိၣ်ထီၣ်တၢ်သ့တၢ်ဘၣ်တဖၣ်ဒီးတၢ်ဆိၣ်ထွဲမၤစၢၤတဖၣ်လၢ ဟံၣ်ဖိဃီဖိတဖၣ်အပူၤ လၢကဃုာ်လီၤတၢ်ဂ့ၢ်ကီတဖၣ်လၢအဘၣ်ထွဲဒီး သးစၢ်လၢအိၣ်ဒီးတၢ်လီၤဘၣ်ယီၣ်, ပုၤဖဲသ့ၣ်လၢအိၣ်ဒီးတၢ်လိာ်ဘၣ်တၢ်မၤစၢၤတဖၣ် မ့တမ့ၢ် ဟံၣ်ဖိဃီဖိတၢ်သဘံၣ်ဘျုးတဖၣ်န့ၣ်လီၤ.
- ဟံၣ်ကီၤဒီးမၤဆူၣ်ထီၣ်ဟံၣ်ဖိဃီဖိယူၣ်န့ၣ်လီၤ.

မိၢ်ပၢ်တဖၣ် မ့တမ့ၢ် ပုၤသးစၢ် ကဃုထီၣ် FRS ဒီဖျါကိး central intake ဖဲ 1-866-363-4276 န့ၣ်လီၤ. ပုၤဟ့ၣ်တၢ်ကွၢ်ထွဲ, စၢၤသ့ၣ်တၢ်ဂ့ၢ်ပုၤမၤတၢ်ဖိ, DCYF တၢ်ဂ့ၢ်ပုၤမၤတၢ်ဖိ, ပၤကီၤပဒိၣ်ပုၤဘၣ်မ့ၢ်ဘၣ်ဒါတဖၣ်, HOPE စတၢ်, Crisis Residential Center (CRC) (တၢ်တတၢ်တၢ်ကူၤတၢ်ကူၤတၢ်ကူၤ) ပုၤဖဲကသံၣ်မူၤဘျီးစဲတၢ်) မ့တမ့ၢ် သးစၢ်တၢ်အိၣ်ကဒုလီၤဒိတန့ၤ တဖၣ်တၢ်ကကိးအိၣ်လၢ ပုၤသးစၢ်အခၢၣ်စး မ့တမ့ၢ် မိၢ်ပၢ်လၢ ကဃုထီၣ်တၢ်မၤစၢၤတဖၣ်န့ၣ်လီၤ.

တၢ်ဂ့ၢ်ပုၤမၤတၢ်ဖိ ကဆဲးကျၢဟံၣ်ဖိဃီဖိလၢ တၢ်ဟ့ၣ်လီၤမူဒါတၢ်ဂ့ၢ် 24 န့ၣ်ရံၣ်အတီၢ်ပူၤ, တပၣ်ဃုာ်ဒီးနွံကတၢ်ဒီးန့ၣ်သဘျုးတဖၣ်, လၢကရဲၣ်ကျဲၤလီၤတၢ်သံကွၢ်သံဒီးဒီးတၢ်သမံသမိးန့ၣ်လီၤ. တၢ်ဂ့ၢ်ပုၤမၤတၢ်ဖိ, ပုၤသးစၢ်ဒီးဟံၣ်ဖိဃီဖိ ကတၢ်ပီၣ် တၢ်သဘံၣ်ဘျုးအခဲအံၤ ဒီးတၢ်မၤစၢၤတဖၣ်လၢဘၣ်သ့ၣ်သ့ၣ်ကအိၣ်လၢကဃုာ်လီၤအဝဲသ့ၣ်အတၢ်ဂ့ၢ်လိာ်ဘျီးလီၤန့ၣ်လီၤ.

တၢ်ဒူးအိၣ်ထီၣ်တၢ်မၤစၢၤတဖၣ်လၢကဟံၣ်ဖိၣ်ထီၣ်ပုၤသးစၢ်ဒီးမိၢ်ပၢ်တဖၣ်တပူၤဃီန့ၣ်လီၤ. တၢ်မၤစၢၤတဖၣ်ကပၣ်ဃုာ်ဒီး ဘၣ်ဆၣ်တမ့ၢ်တၢ်ဟံၣ်ပနီၣ်-

- ဟံၣ်ဖိဃီဖိတၢ်သမံသမိး
- ကတီၢ်ဖုၣ်ဟံၣ်ဖိဃီဖိတၢ်န့ၣ်လီၤမၤစၢၤတၢ်မၤစၢၤတဖၣ်
- တၢ်စိာ်ဆုၢ်ဆူတၢ်ကူၤစါဘျုးတၢ်စဲကသံၣ်မူၤဘျီး ဒီး/မ့တမ့ၢ် တၢ်ဟ့ၣ်ကူၣ်တဲသကိးတၢ်
- တၢ်စိာ်ဆုၢ်ဆူတဖၣ်လၢ ခိၣ်န့ၣ်ဒီးသးအတၢ်ဆိကမိၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်မၤစၢၤတဖၣ် လၢကဒူးပၣ်ဃုာ်ဒီး Wraparound with Intensive Services (WISe) (တၢ်မၤစၢၤလုၤတုၣ်လုၤတီၢ်တၢ်ဖိးတၢ်မၤအကျိၤအကျဲ) ဖဲမ့ၢ်ကၤဒြဲဘၣ်ဝဲအခါန့ၣ်လီၤ.
- တၢ်တီၢ်စၢၤမၤစၢၤဒီး At-Risk Youth (ARY) (ပုၤသးစၢ်လၢအိၣ်ဒီးတၢ်လီၤဘၣ်ယီၣ်) မ့တမ့ၢ် Child in Need of Services (CHINS) (ပုၤဖဲသ့ၣ်လၢအိၣ်ဒီးတၢ်လိာ်ဘၣ်တၢ်မၤစၢၤ) တၢ်ပတံသကွၢ်ကညးထီၣ်, ဖဲတၢ်မ့ၢ်ဃုထီၣ်အခါန့ၣ်လီၤ.

တၢ်ဃုထၢအကျဲလၢသးစၢ်ဒီးမိၢ်ပၢ်တဖၣ်အဂီၢ်

ဟံၣ်ဖိဃီဖိတၢ်သမံသမိး

ဟံၣ်ဖိဃီဖိတၢ်သမံသမိးကထၢဖျိၣ်တၢ်ဂံၢ်တၢ်ကျိၤ လၢကမၤန့ၢ်တၢ်သ့ၣ်ညါန့ၢ်ပၢ်အါထီၣ် ဟံၣ်ဖိဃီဖိတၢ်ဂီၢ်ဆူၣ်, တၢ်လိၣ်ဘၣ်ဒီးတၢ်မၤစၢၤတဖၣ်ဒီးအဝဲသ့ၣ်အတၢ်ဒိဘၣ် လၢဟံၣ်ဖိဃီဖိတၢ်သဘံၣ်ဘၣ်အခဲအံၤတဖၣ်အဖီခိၣ်န့ၣ်လီၤ. တၢ်မၤပဲၤတၢ်သမံသမိး ဒီးတၢ်မၤဃုၢ်မၤသကိးတၢ်ဒီးမိၢ်ပၢ်ဒီးသးစၢ်လၢကဒူးန့ၣ်ဟံၣ်ဖျါထီၣ်ပုၤတၢ်မၤစၢၤတဖၣ် ဒီး/မ့တမ့ၢ် DCYF တၢ်မၤစၢၤတဖၣ်လၢကဆိၣ်ထွဲတၢ်မၤစၢၤလီၤဟံၣ်ဖိဃီဖိတၢ်သဘံၣ်ဘၣ်ဒီးပၤဃာ် ဟံၣ်ဖိဃီဖိယုၣ်န့ၣ်လီၤ. တၢ်စၢ်ဆူၢ်ခိၣ်ဆူၢ်တၢ်မၤစၢၤတဖၣ် ကပၣ်ဃုၢ်ဒီး ကတီၢ်ဖျိၣ်ဟံၣ်ဖိဃီဖိတၢ်န့ၣ်လီၤမၤစၢၤဆိတၢ်မၤစၢၤတဖၣ်, တၢ်စူးကၢကသံၣ်မူၤဘျီးတၢ်သမံသမိး, ခိၣ်န့ၣ်ဒီးသးအတၢ်ဆိကမိၣ်တၢ်အိၣ်ဆူၣ်အိၣ်ချုတ်မၤစၢၤ ဒီး WISE န့ၣ်လီၤ.





At-Risk Youth (ARY) (ပုလေးစာ်လၢအိၣ်ဒီးတၢ်လီၤဘၣ်ယိၣ်)

Washington ကီၢ်စၢ်သဲးတၢ်သိၣ်တၢ်သီ ဟံၣ်ဖျါထီၣ် At-Risk Youth (ARY) (ပုလေးစာ်လၢအိၣ်ဒီးတၢ်လီၤဘၣ်ယိၣ်) ဒ် ပုၤတၢ်ဒိၣ်တုၢ်ခိၣ်ပုၤအသး-

- (a) ပုၤလၢအဃုၢ်ဟးထီၣ်လၢဟံၣ် အစ့ၤကတၢ် 72 န့ၣ်ရံၣ်တပယုၣ်ယီၤ လၢတအိၣ်ဒီးပုၤလေးစာ်အမိၢ်ပၢ်အတၢ်အာၣ်လီၤဟ့ၣ်ခွဲး,
- (b) ပုၤလၢတအိၣ်လၢပုၤလေးစာ်အမိၢ်ပၢ်အတၢ်ပၢၤဆၢအဖီလၢ် ဒ်အမ့ၢ် ပုၤလေးစာ်အတၢ်ဟံၣ်သ့ၣ်ဟံၣ်သး လၢအဒူးအိၣ်ထီၣ်တၢ်ဘၣ်ယိၣ်ဒီး ပုၤလေးစာ် အတၢ်အိၣ်ဆူၣ်အိၣ်ချ့, တၢ်ပုၤဖျါး မ့တမ့ၢ် အတၢ်အိၣ်ဘီၣ်အိၣ်ညီ မ့တမ့ၢ် ပုၤအဂၤတဂၤလၢ်လၢ်, မ့တမ့ၢ်
- (c) ပုၤလၢအိၣ်ဒီးတၢ်စူးကါကသံၣ်မူၤဘျီးတၢ်ဂ့ၢ်ကီၢ်လၢတအိၣ်ဒီးတၢ်ဟံးဂ့ၢ်ဝီလၢတၢ်မၤကမၢ်သဲးစးတဖၣ်အဖၢမုၢ်လၢအဘၣ်ထွဲဒီးတၢ်စူးကါကသံၣ်မူၤဘျီးန့ၣ်လီၤ.

တၢ်ကဘၣ်မၤပုၤမိၢ်ပၢ်တၢ်သမံသမိး တချးလၢ ကမၤပုၤ ARY တၢ်ပတံသကွၢ်ကညးထီၣ်န့ၣ်လီၤ. တၢ်ပတံသကွၢ်ကညးထီၣ်အံၤ ပုၤမိၢ်ပၢ် မ့တမ့ၢ် ပုၤကွၢ်ထွဲတၢ်ဖိးသဲးစး လၢကပၤဟံၣ် အဝံသ့ၣ်အတၢ်ကွၢ်ထွဲပုၤလေးစာ် ဖဲအယုဖဲသ့ၣ်အကွၢ်ဘျီၣ်တၢ်တီၤစၢၤမၤစၢၤ ဒီဖျါဆီလီၤဟံၣ်လီၤတၢ်သိၣ်တၢ်သီတၢ်ဘျုးလၢအကၢၣ်ဒဲဘၣ်ဝံ လၢပုၤလေးစာ်ကဘၣ်မၤဟံၣ်ထွဲန့ၣ်လီၤ. တၢ်အံၤကပၣ်ဃုၢ်ဒီး တၢ်လိၣ်ဘၣ်ပုၤလေးစာ် လၢကန့ၣ်လီၤပၣ်ဃုၢ်လၢတၢ်ဟ့ၣ်တၢ်သ့ၣ်ညါန့ၣ်ပၢ်တၢ်တီၢ်ကျဲၤ အပူၤ, ဟံၣ်ထွဲထီၣ်ဒီးဟံၣ်ဖိးဖိတၢ်ဘျုးတဖၣ်ဒီးထီၣ်တၢ်ဟ့ၣ်ကူၣ်တဲသကိးတၢ်မၤစၢၤတဖၣ်န့ၣ်လီၤ. ကွၢ်ဘျီၣ်ကန့ၣ်လီၤမိၢ်ပၢ်လၢကန့ၣ်လီၤပၣ်ဃုၢ်လၢတၢ်ဟ့ၣ်ကူၣ်တဲသကိးတၢ်အပူၤ မ့တမ့ၢ် တၢ်မၤစၢၤအဂၤတဖၣ်ဖဲတၢ်အုၣ်ကီၢ်ဟ့ၣ်ခွဲး ARY န့ၣ်လီၤ. မိၢ်ပၢ်ကဟံးမူၤဒါလၢကျိၣ်စ့ဂ့ၢ်ဝီတကပၤ လၢတၢ်အပူၤလၢအဘၣ်ထွဲဒီးကွၢ်ဘျီၣ်-န့ၣ်လီၤတၢ်တီၢ်ကျဲၤန့ၣ်လီၤ.

Child in Need of Services (CHINS) (ပုၤဖိသုၣ်လၢအိၣ်ဒီးတၢ်လိၣ်ဘၣ်တၢ်မၤစၢၤ)

ဖဲတၢ်ဟ့ၣ်ကုၣ်တဲသကိးအခါ, တၢ်အိၣ်ဆိးသကိးဒီးဘူးတၢ် မ့တမ့ၢ် တၢ်မၤတၢ်ဒီးန့ၣ်သးတဖၣ် လီၤတူၢ်လီၤကံၤ လၢကယုၣ်လီၤတၢ်သဘံၣ်ဘုၣ် လၢပုၤသးစၢ်ဒီးအဝဲသ့ၣ်အမိၢ်ပၢ်အဘၢၣ်စၢၤ ဒီးပုၤသးစၢ် လိၣ်ဘၣ်လၢတၢ်ကဟံၣ်လီၤအီၤလၢ ဟံၣ်ဖိဖိဖိအဟံၣ်အချၢ, ဒီးပုၤသးစၢ် မ့တမ့ၢ် မိၢ်ပၢ် ကဆိးထီၣ် CHINS တၢ်ပတံၤသကိၢ်ကညးထီၣ်န့ၣ်လီၤ.



Washington ကီၢ်စၢ်သဲစးတၢ်သိၣ်တၢ်သီ ဒုးန့ၣ်ဟံၣ်ဖျါထီၣ် Child in Need of Services ဒ်ပုၤတဒိၣ်တုၤခိၣ်ပုၤအသး-

- (a) ပုၤလၢတအိၣ်လၢပုၤသးစၢ်အမိၢ်ပၢ်အတၢ်ပၤဆၢအဖီလၢ် ဒ်အမ့ၢ် ပုၤသးစၢ်အတၢ်ဟံၣ်သ့ၣ်ဟံၣ်သး လၢအဒုးအိၣ်ထီၣ်တၢ်ဘၣ်ယိၣ်ဒီး ပုၤသးစၢ် အတၢ်အိၣ်ဆုၣ်အိၣ်ချၢ, တၢ်ပူၤဖျဲး မ့တမ့ၢ် အတၢ်အိၣ်ဘိၣ်အိၣ်ညိ မ့တမ့ၢ် ပုၤအဂၤ,
 - (b) ပုၤလၢအဟံၣ်ဖျါထီၣ်တၢ်ဂ့ၢ်ဆူပၤကီၢ်ပုၤဘၣ်မူဘၣ်ဒါ မ့ၢ်လၢတအိၣ်လၢဟံၣ်လၢတအိၣ်ဒီးတၢ်အၢၣ်လီၤဟ့ၣ်ခူး အစၢၤကတၢၢ် 24 န့ၣ်ရံၣ်တပယုၣ်ဖီ လၢတၢ်ကဲထီၣ်သးလီၤဆီခဲဘျီ မ့တမ့ၢ် အါန့ၢ်အန့ၢ်အဖီခိၣ် လၢမိၢ်ပၢ်အဟံၣ်, CRC, တၢ်ဟံၣ်လီၤလၢဟံၣ်အချၢ မ့တမ့ၢ် ကီၢ်ဘျီ-န့ၣ်လီၤတၢ်လီၤတၢ်ကျဲ, ဒီး
 - (i) ဟံၣ်ဖျါထီၣ်တၢ်စူးကါကသံၣ်မူၤဘျီးတၢ်ကီၢ်တၢ်ခဲလၢအန့ၢ်, မ့တမ့ၢ်
 - (ii) ဟံၣ်ဖျါထီၣ်တၢ်ဟံၣ်သ့ၣ်ဟံၣ်သးလၢအဒုးအိၣ်ထီၣ် တၢ်လီၤဘၣ်ယိၣ်လၢအန့ၢ်နးကလံာ် လၢကမၤဘၣ်ဒိ ပုၤဖိသုၣ် အတၢ်အိၣ်ဆုၣ်အိၣ်ချၢ, တၢ်ပူၤဖျဲး မ့တမ့ၢ် တၢ်အိၣ်ဘိၣ်အိၣ်ညိ မ့တမ့ၢ် ပုၤအဂၤတဂၤလၢလၢ်, မ့တမ့ၢ်
 - (c) (i) ပုၤလၢအိၣ်ဒီးတၢ်လိၣ်ဘၣ်လၢ,
 - A. တၢ်မၤစၢၤလၢအလီၤအိၣ်တဖၣ် ပၣ်ဃုာ်ဒီး တၢ်အိၣ်တၢ်အီ, တၢ်အိၣ်ကဒုလီၢ်, တၢ်အိၣ်ဆုၣ်အိၣ်ချၢတၢ်ကွၢ်ထွဲ, တၢ်ကူတၢ်သိး မ့တမ့ၢ် တၢ်ကူၣ်ဘၣ်ကူၣ်သ့, မ့တမ့ၢ်
 - B. တၢ်ဒုးအိၣ်ထီၣ်တၢ်မၤစၢၤတဖၣ်လၢကပၤဃာ် မ့တမ့ၢ် ဟံၣ်ဖျိထီၣ်ကဒါကွၢ်ဟံၣ်ဖိဖိဖိ,
 - (ii) ပုၤလၢတအိၣ်ဒီးတၢ်န့ၣ်လီၤမၤန့ၢ်တၢ် မ့တမ့ၢ် ဂ့ၢ်လီၢ်လၢကစူးကါတၢ်မၤစၢၤတဖၣ်အံၤ, ဒီး
 - (iii) မိၢ်ပၢ်လၢအိၣ်ဒီးတၢ်အုၣ်သးလၢအဆဲးမၤအသး ဘၣ်ဆၣ် တၢ်မၤတကဲထီၣ်လိၣ်ထီၣ်လၢကပၤဃာ်ဟံၣ်ဖိဖိဖိ တၢ်မၤအကျဲသန့ မ့တမ့ၢ် ဆဲးမၤတၢ်တသ့ မ့တမ့ၢ် အသးတအိၣ်လၢကဆဲးပၤဃာ်ဟံၣ်ဖိဖိဖိတၢ်မၤအကျဲသန့, မ့တမ့ၢ်
- (d) ပုၤလၢအမ့ၢ် "ပုၤဖိသုၣ်လၢအဘၣ်တၢ်သူအီၤလၢမုၢ်ခွါသ့ၣ်ထံးတကပၤလၢတၢ်န့ၢ်ဘျးအဂီၢ်."

မိမိတို့ကဆိုးထိုက် CHINS တပ်ပတံသကွီကညး
 ဖဲတံသိတ်တံသီတံဘျုး ဘုတ်ထွဲဒီးသးစါ လာတံရဲဂျုး ဟ်
 လီၤအီၤလာတံဟ်ဖျါထီၣ်လၢထးတဖၣ်ကဲထီၣ်အသးအခါ
 န့ၣ်လီၤ. ပုၤသးစါ မ့တမ့ၢ် DCYF တံဂ့ၢ်ပုၤမၤတံဖိ ကဆိုး
 ထီၣ် CHINS တပ်ပတံသကွီကညး ဖဲတံသိတ်တံသီတံဘျုး
 လၢထးတဖၣ်အိၣ်ထီၣ်တမံၤလၢလံာ်အခါ, လီၤဆီဒုၣ်တံဖဲမိာ်
 ပ်တပျဲပုၤသးစါကအိၣ်လၢမိာ်ပာ်အဟံၣ်အပူၤ ဒီးတရဲဂျုး
 မ့တမ့ၢ် ရဲဂျုးတံလီၤအဂၤတတီၤလၢပုၤသးစါကအိၣ်ဆိး
 အဂီၢ်တသ့ဘၣ်အခါန့ၣ်လီၤ.



ပုၤလၢအမၤပုၤတံပတံသကွီကညးထီၣ်တံ ကဘၣ်ဒုးန့ၣ်
 လၢ အဝဲသ့ၣ်ဂုၢ်ကျဲးစးလၢကယုၣ်လီၤတံသဘၣ်ဘုၣ်, တံ
 စူးကါတံဟ့ၣ်ထုၤအကျဲလၢအကျဲဒီးဝဲဘၣ်ဝဲတဖၣ်လၢကံာ် ကွီၤ ဒီး
 တံအံၤဂၤလၢပုၤသးစါအဂီၢ် လၢကအိၣ်လၢဟံၣ်အချုး ဖဲဟံၣ်
 ဖိယိဖိ ဆိးမၤတံလၢကယုၣ်လီၤဒီးယုကွီတံအစၢန့ၣ်လီၤ.
 တံကဘၣ်မၤပုၤ ဟံၣ်ဖိယိဖိမၤတံသမံသမိးဒီး DCYF တံ
 ဂ့ၢ်ပုၤမၤတံဖိ တချးလၢကမၤပုၤ CHINS တပ်ပတံသကွီက
 ညးထီၣ်တံန့ၣ်လီၤ.

ကွီၤဘျီၣ်မ့ၢ်အုၣ်ကီၤဟ့ၣ်ခွဲး တံဟ်လီၤတံလီၤတံကျဲလၢဟံၣ်
 အချုးန့ၣ်, ပုၤသးစါကအိၣ်သကိးဒီးဘူးတံ မ့တမ့ၢ် တံသကိးအဟံၣ်ဖိယိဖိဒီးအညီၣ်အသိးန့ၣ်
 လီၤ. DCYF အံးထွဲကွီၤထွဲတံလီၤတံကျဲဒီးတံလိၣ်တံလဲးတဖၣ်လၢတံမၤစၢၤဟ့ၣ်လီၤဝဲတဖၣ်
 ထဲဒုၣ်ဖဲပုၤဖိသ့ၣ် အံၤတံမ့ၢ်ဟ်လီၤအလီၤအကျဲလၢ တံလၢဖိပုၤဖိသ့ၣ်အဟံၣ်လၢအိၣ်ဒီးလံာ်ပျဲ မ့
 တမ့ၢ် ဒီးဘူးတံလၢတလိၣ်အိၣ်ဒီးလံာ်ပျဲတဖၣ်န့ၣ်လီၤ. ကွီၤဘျီၣ်မ့ၢ်ဟ်လီၤပုၤသးစါလၢတမ့ၢ်ဟံၣ်ဖိ
 ယိဖိအဟံၣ်, ဟံၣ်လၢတအိၣ်ဒီးလံာ်ပျဲန့ၣ်, DCYF ကးတံတံဂ့ၢ်ဒီးဘိးဘၣ်သ့ၣ်ညါကွီၤဘျီၣ်ဒီးတံ
 ဟူးတံဂဲၤဝဲန့ၣ်န့ၣ်လီၤ. မိမိတို့တဖၣ် မ့တမ့ၢ် DCYF ကယုထီၣ် CHINS ကွီၤဘျီၣ်တံပျဲဖျိး တံလိၣ်
 ဘၢလိၣ်ကွီၤ ဖဲတံဟ့ၣ်လီၤတံမၤစၢၤတဖၣ်အံၤမ့ၢ်တသ့ မ့ၢ်လၢ -

- (a) ပုၤသးစါတအိၣ်လၢကွီၤဘျီၣ်-အုၣ်ကီၤဟ့ၣ်ခွဲးတံလီၤတံကျဲ လၢ 30 သီတပယုၣ်ဃီ မ့တမ့ၢ်
 အါန့ၢ်အန့ၢ်,
- (b) မိမိတို့ မ့တမ့ၢ် ပုၤသးစါ, မ့တမ့ၢ် ခဲလၢကံာ်, ဂုၢ်လိၣ်လၢကမၤဃုာ်မၤသကိးတံလၢတံန့ၣ်လီၤမၤ
 စၢၤဆိတံလၢအအိၣ်, ဘုတ်ဘျီးဘုတ်ဒါ လၢပညိၣ်တံရိၣ်ဖိၣ်ထီၣ်ကဒါက့ၤဟံၣ်ဖိယိဖိ, မ့တမ့ၢ်
- (c) DCYF စူးကါတံမၤစၢၤလၢအအိၣ်ဒီးဘုတ်ဘျီးဘုတ်ဒါတဖၣ်လၢကံာ် လၢအဒုးအိၣ်ထီၣ် တံ
 ရိၣ်ဖိၣ်ထီၣ်ကဒါက့ၤဟံၣ်ဖိယိဖိန့ၣ်လီၤ.

ကွီၤဘျီၣ်ကမၤ တံကွီၤကဒါက့ၤတံစံၣ်ညိၣ်ဒိကန့ၣ်လၢ 90 သီအတီၤပူၤ လၢကသမံသမိး ဟံၣ်ဖိ
 ယိဖိအတံလဲၤထီၣ်လဲၤထီၣ်လၢတံရိၣ်ဖိၣ်ထီၣ်ကဒါက့ၤဟံၣ်ဖိယိဖိအပူၤန့ၣ်လီၤ. ပုၤသးစါက့ၤကဒါ
 က့ၤဆုဟံၣ်မ့ၢ်တသ့ဖဲ တံကွီၤကဒါက့ၤတံစံၣ်ညိၣ်ဒိကန့ၣ်အိၣ်ထီၣ်အခါန့ၣ်, ပုၤသးစါကအိၣ်လၢ
 တံလီၤတံကျဲလၢတံဟ်လီၤန့ၢ်အီၤအပူၤ ထီၣ်ဘးတုၤလၢယုလၢန့ၣ်လီၤ. ကွီၤဘျီၣ်ကန့ၣ်လီၤမိမိတို့
 တဖၣ်လၢ ကန့ၣ်လီၤပုၤဃုာ်လၢတံမၤစၢၤတဖၣ်အပူၤ လၢကမၤစၢၤရိၣ်ဖိၣ်ထီၣ်ကဒါက့ၤဟံၣ်ဖိယိ
 ဖိလၢအဆိအချုးန့ၣ်လီၤ.



ပုတေဝတ်မေစာတဖန်

တက်ကုစါယါဘျါတ်မေစာတဖန်

လာဂ်ဂီအူလာတ်မပျဲလောအိဉ်ဒီးတံလီဘော်ယိဉ်လသးသမ္မအဂီ၊ ကိး 9-1-1 တက့၊ လာက ယုကွံတံဟ်သုဉ်ဟ်သးတံအိဉ်ဆူဉ်ဆူဉ်ချုတံမေစာတဖန်အဂီ၊ ဝံသးစုဆေးကျါ Washington State Mental Health Referral တံမေစာ၊ ဖဲ 1-833-303-5437 ဒီးဆးကျိးတသကိးတံဒီး တံစိဆုဒါ ပုစဲဉ်နီလီဆီတဖန်တက့၊ ပုဖိသုဉ်ဒီးပုသးစါလောအကျါဝဲဘဉ်ဝဲဒီး Medicaid-eligible ထီဉ်ဘးတုလောအသးအိဉ် 21 နံဉ် လောအိဉ်ဒီး တံဟ်သုဉ်ဟ်သးတံကီတံခဲတံလိဉ် ဘဉ်တဖန် ဘဉ်သုဉ်သုဉ်ကကဲဒြဲဘဉ်ဝဲလော တံဆိဉ်ထွဲမေစာအါထီဉ် ခိဖျီ Wraparound with Intensive Services (WISe) တံတံကျဲန့ဉ်လီ၊ တံဟ့ဉ်လီ WISe သုလောဟံဉ်ဃိဒီးပုတေဝါ အပူန့ဉ်လီ၊

ပုတေဝါမုဉ်ဆိကမိဉ်လောမေသံလီအသးန့ဉ်၊ ဝံသးစုဆေးကျါ Suicide Prevention Life Line (တံဒီးသဒါတံမေသံလီသးတံမပူဖျဲးသးသမ္မဂ်ဂီအူလီတံစိ) ဖဲ 1-800-273-8255.

လာတံမေန့ဉ်အါထီဉ်တံဂ်တံကျါဘဉ်ဃးဒီး ခိဉ်န့ဉ်ဒီးသးအတံဆိကမိဉ်တံအိဉ်ဆူဉ်ဆူဉ်ချု မု တမု၊ တံစုးကါကသံဉ်မူဘီးတံတံကျါတဖန်၊ ပုသးစါ မုတမု၊ မိပံတဖန် ကိး 24-Hour Washington Recovery Help Line (ဝံဉ်ရှဉ်တံဘဉ်တံမေဘဉ်လိဉ်ဘဉ်စးတံမေစာလီတံစိ) ဖဲ 1-866-789-1511. Help Line (တံမေစာလီတံစိ) ဟ့ဉ်လီ၊ တံန့ဉ်လီမေစာဆိတံသဘဉ်ဘဉ် ဒီးတံစိဆုဒါတံမေစာတဖန်လာတံတံဟ်ဖျါထီဉ်မံသုဉ်ဒီးတံဟ်သုဉ်အါ လောပုအိဉ်ဆးဖဲ Washington ကိးစဲဉ်တဖန်အဂီန့ဉ်လီ၊

လာတံဘဉ်ယိဉ်ဘဉ်ဃးဒီး တံမေစာရီတပါဖိသုဉ်ဒီးတံတကန့ဉ်ဃုဉ်ဖိသုဉ်အဂီ မုတမု၊ Commercially Sexually Exploited Child (CSEC) (တံစုးကါပုဖိသုဉ်လာတံမေန့ဉ်တံန့ဉ်ဘျးလါ မုဉ်ခွါသုဉ်ထံးတံရုလိဉ်ဟ်တကဟ) အဂီ၊ ဆးကျါ 1-866-ENDHARM (1-866-363-4276).

န့ဉ်အိဉ်ဒီးလံဉ်တံလီအါအကွဲဒီးလောကျါကျဲအဂါ မုတမု၊ ကျိဉ်အဂါန့ဉ်၊ ဝံသးစုဆေးကျါ DCYF Constituent Relations (1-800-723-4831 | 360-902-8060, ConstRelations@dcyf.wa.gov).